



National Conference of Burmese-American Catholics (NCBAC)

c/o Cathedral of the Immaculate Conception
1122 S Clinton Street, Fort Wayne, IN 46807
Phone No: (260) 456-8969 Ext.301.

အကြောင်းအရာ - အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာ-အမေရိကန်ကက်သလစ်ဘာသာဝင်များ နှီးနှောဖလှယ်ပွဲနှင့်ပက်သက်၍ အသိပေးအကြောင်းကြားခြင်း

လေးစားအပ်ပါသော ပြည်နယ်အသီးသီးရှိ ကက်သလစ်ဘာသာတူများ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့်တကွ လူငယ်ခေါင်းဆောင်များအား အသိပေးအကြောင်းကြားလိုပါသည်။ Buffalo, New York State တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၄ ရက် တိုင်အောင်ကျင်းပပြုလုပ်မည့် အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာ-အမေရိကန် ကက်သလစ်နှီးနှောဖလှယ်ပွဲတွင် အချိန်အခက်အခဲကြောင့် ညပိုင်းဖျော်ဖြေရေးအစီအစဉ်အားတစ်ညတာ သာပြုလုပ်မည် ဖြစ်ပါ၍ စတိတ်ရှိုးအစီအစဉ်ကို ပယ်ဖျက်လိုက်ပါသည်။ သို့ရာတွင်လူငယ်အားလုံးအတွက် ဇူလိုင်လ(၂)ရက်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီတိုင်အောင် လူငယ်ပိုင်းအစီအစဉ်(Praise and Worship) အား Fr. David Michael Htun, Dr. Lucia တင်မေသန်းနှင့် Fr. Alphonse Shwe တို့မှ ဦးစီးမည် ဖြစ်သောကြောင့် လူငယ်အယောက်စီတိုင်းအား ပါဝင်နိုင်ရန် အားပေးတိုက်တွန်းလိုပါသည်။ Apologetic အမေးအဖြေ ကိုလည်း Saya John Sailon နှင့် Fr. Timothy Khui Shing Ling တို့မှ ဇူလိုင်လ (၃) ရက်နေ့ မနက်(၉)နာရီမှ (၁၂)နာရီ တိုင်အောင်ဟောပြောပို့ချပါမည်။ မေးမြန်းလိုသော ကက်သလစ်ယုံကြည်ချက်ဆိုင်ရာ မေးခွန်းများ ကိုလည်း ကျွန်ုပ်တို့ ကြိုတင်၍ ပေးပို့စေလိုပါသည်။ ပြည်နယ်အသီးသီးရှိ ပါဝင်တက် ရောက် ကြမည့် ဘာသာတူများမှလည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုအကများအားဖြစ်စေ၊ အဖွဲ့လိုက်သီဆိုမည့် သီချင်းများ ကိုလည်း အချိန်မီ ပေးပို့ပေးပါရန် တိုက်တွန်းလိုပါသည်။ ဇူလိုင်လ(၂)ရက်နေ့တွင် ပြုလုပ်မည့် မစ္စားတရားတော်မြတ်တွင်လည်း ဓမ္မသီချင်းများကို မိမိတို့၏တိုင်းရင်းသားရိုးရာဘာသာစကားဖြင့် သီဆိုမည်ဖြစ်ပါသည်။ တိုင်းရင်းသား ဘာသာစကားဖြင့်သီဆိုရမည့် ဓမ္မတေးသီချင်းများကိုလည်း အချိန်မီအသိပေးမည်ဖြစ်ကြောင်း ထပ်မံ၍ အကြောင်းကြားအပ်ပါသည်။

Joseph Khai
Youth Coordinator
Cell: 270 320 2465
email: josephkikhai@gmail.com

- CC: Executive Committee Members
- Youth Coordinators
- State Representatives
- Local Community Leaders
- Local Youth Leaders